

- ဒေါက်တာအောင်ကြီး - ယဉ်ကျေးမှုကိုဘာသာပြန်ဆိုခြင်း
- မောင်ကြည်သစ် - ဒဿနဝေါဟာရ ဘာသာပြန်ပြဿနာ
- ကိုတာ - ဦးကြည်မောင်၏ ဘာသာပြန်
- ဒေါက်တာမြင့်စံ - ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မြန်မာဘာသာပြန်ဆိုမှုနှင့် စပ်လျဉ်းသည့် သုံးသပ်ချက်အချို့
- ဒေါက်တာဇော်ထွန်း - မြန်မာကဗျာကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခြင်း
- နတ်မောက်အနီချို - ကလေးစာပေနှင့် ဘာသာပြန်ခြင်းအတတ်ပညာ
- မောင်ဝင့်သူ - ဘာသာပြန်မှု ဂရုပြုစရာအဖြာဖြာ
- မင်းတင် - အကူးအပြောင်းကာလနှင့် နိုင်ငံရေးဘာသာပြန် စာပေ၏အခန်းကဏ္ဍ
- ဒီဒီမို - ရသစာပေ ဘာသာပြန်ခြင်း (သို့မဟုတ်) ယဉ်ကျေးမှု ဝတ်မှုန်ကူးခြင်း
- ပန်းတနော်ခင်မောင်မြင့် - မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ တွင်းထွက် ဓာတ်သတ္တုသိုက်များအကြောင်း ဘာသာပြန်ထုတ်ဝေခဲ့သော စာအုပ်စာတမ်းများကို လေ့လာသုံးသပ်ခြင်း
- သန်လျှင်မောင်ဝင်းဝါ - ဇာတ်သဘင်စာပေ အင်္ဂလိပ်-မြန်မာဘာသာပြန်
- ဟိန်းလတ် - ဘာသာပြန်၏ အနှစ်သာရ
- ရဲမြင့်ကျော် - မြန်မာဘာသာပြန်စာပေတွင် လိုအပ်နေသော နိုင်ငံရေးဒဿနစာပေ
- ဒေါက်တာစိန်မြင့် - မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း၏ လူထုအတွင်း စာပေလွှမ်းခြုံပွားထုံခြင်း
- ဒေါက်တာလှမြင့် - ပါဠိ (သို့မဟုတ်) မြန်မာပရိယတ္တိစာပေမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုခြင်း